

途程: ~ စရိတ် 旅费 / ~ စာ 旅途中吃的食品, 干粮 / ~ တို့ 短途, 短程 / ~ ရှည် 长途 / ~ ရှည်ချီတက်ပွဲကြီး 长征 / ~ လတ် 途中, 中途 / ~ လမ်း 路途 / ~ လမ်းကြောင်း 路途 / ~ လမ်းစဉ် 旅程, 路程

ခရီးကုန် ကဝါ <kh-yi: gon> 尽力地, 竭力地

ခရီးကြာ ကါ <kh-yi: kya> 费时, 缓慢, 迟缓

ခရီးကြုံ I ကါ <kh-yi: kyon> 路过, 顺路: ~ တုန်းဝင်လာ တာပါ။ 顺路来的。 II နှ၊ <kh-yi: gyon> 途中遇到的人

ခရီးကြမ်း နှ၊ <kh-yi: gyan> ① 艰辛的旅途 ② 急行军

ခရီးကွေ့ နှ၊ <kh-yi: gwei> 一眼望不到头的路

ခရီးခတ်း နှ၊ <kh-yi: kh-din> 东奔西跑, 四处奔走: အရွယ် ကကြီးတော့ ~ သွားရသည်မှာမလွယ်လှပေ။ 上了年纪, 不便东跑西颠了。

ခရီးခဲ နှ၊ <kh-yi: ge> 险路, 难走的路

ခရီးခက် နှ၊ <kh-yi: get> 险路, 艰难的旅途

ခရီးခန့် ကါ <kh-yi: khan> 估计路程远近

ခရီးချ ကါ <kh-yi: khya> 指路, 引路

ခရီးစာ နှ၊ <kh-yi: za> 旅行时的食物, 干粮

ခရီးစဉ် နှ၊ <kh-yi: zin> 路程, 旅途

ခရီးစဉ် ကါ <kh-yi: san> 路远

ခရီးစမ်း I နှ၊ <kh-yi: zan> 探路人 II ကါ <kh-yi: san> 探路

ခရီးဆုံ နှ၊ <kh-yi: zon> 岔口, 岔路, 三岔路口

ခရီးဆစ် နှ၊ <kh-yi: zit> = ခရီးခဲ

ခရီးဆန် နှ၊ <kh-yi: hsan> ① 休息片刻后继续赶路 ② 旅行: ကျောင်းသားများသည်မန္တလေးသို့ ~ ကြ၏။ 学生们到曼德勒去旅行。

ခရီးညွှန် I နှ၊ <kh-yi: hnyun> 向导, 带路人, 导游者, 旅行指南 II ကါ <kh-yi: hnyun> 导游, 指路

ခရီးတသောင်း နှ၊ <kh-yi: t-thaun> 二十英里的路程

ခရီးတာ နှ၊ <kh-yi: ta> 路程, 旅程

ခရီးတွင် ကါ <kh-yi: twin> ① 旅途顺利 ② (喻) 办事效率高: ဂဏန်းတွက်စက်သုံးလျှင်ခရီးဝက်သာ၍ ~ သည်။ 用计算机计算, 费用省且效率高。

ခရီးထောက် I ကါ <kh-yi: htaut> 打尖, 旅途中歇宿 II နှ၊ <kh-yi: daut> 途中歇息的地方

ခရီးထောက်ချ ကါ <kh-yi: daut khya> 打尖, 旅途中停留, 途中稍事休息

ခရီးထောင့် ကါ <kh-yi: htaun> 旅途不顺利

ခရီးထွက် ကါ <kh-yi: htwet> 外出旅行, 出门

ခရီးနှင့် ကါ <kh-yi: hnin> 赶路: ဘူတီရုံသို့နာရီဝက်အတွင်းအလှ အယက် ~ ရမည်။ 必须在半小时内赶到火车站。

ခရီးပေါက် ကါ <kh-yi: paut> ① = ခရီးတွင် ② 到达: အာ တိတ်ဒေသအထိ ~ ခဲ့ကြသည်။ 曾到达北极地区。

ခရီးပန်း ကါ <kh-yi: pan> 旅途劳累: ~ လာလိုတညလုံးအိပ် ပျော်လိုက်တာ။ 因旅途劳累一夜都睡得很香。

ခရီးပြု ကါ <kh-yi: pyu> (罕) 旅行, 外出

ခရီးပြင်း ကဝါ <kh-yi: byin> 急速(行进): 急忙, 急匆匆地: ~ ချီတက်နေသောစစ်တပ် 正在急行军的部队

ခရီးပြင်းနှင့် ကါ <kh-yi: byin: hnin> 赶路, 急速行进

ခရီးပင် ကါ <kh-yi: phin> 耽搁路程, 耽误: လမ်းမှာခဏခ ဏနားနေလို့မဖြစ်ဘူး။ ~ နေလိမ့်မယ်။ 途中要是老休息不行, 会耽误路程的。

ခရီးပြန် ကါ <kh-yi: phyan> 出门旅行

ခရီးမ နှ၊ <kh-yi: ma> 大路

ခရီးမတ်တတ် ကဝါ <kh-yi: mat tat> 途中

ခရီးယာယီ နှ၊ <ky-yi: ya yi> (迷信) 应暂时外出的征兆

ခရီးရောက် ကါ <kh-yi: yaut> ① 达到目的地 ② 有效, 见效, 完成, 成功: ဒီလိုလုပ်လို့ဘယ် ~ ပါ့မလဲ။ 这么干怎么会有效呢!

ခရီးရောက်မဆိုက် ကဝါ <kh-yi: yaut m- hsait> 刚到达就... ~ ဆရာဝန်သည် ~ ပင်လူမမာကိုစစ်ဆေးကုသပေးသည်။ 医生刚到就给病人看病。

ခရီးရင်ဆိုင် နှ၊ <kh-yi: yin zain> 行路时的正前方, 对面

ခရီးလေးဆုံ နှ၊ <kh-yi: lei: zon> 十字路口

ခရီးလမ်းညွှန် I နှ၊ <kh-yi: lan: hnyun> = ခရီးညွှန် II ကါ <kh-yi: lan: hnyun> = ခရီးညွှန်

ခရီးလွန် ကါ <kh-yi: lon> ① 走过了头: သူသည် ~ နေ၍အ ချိန်မီပြန်မလာနိုင်ပါ။ 他走的太远了, 不能及时赶回来。 ② 出门在外赶不回家: ~ နေကြသောလူများမဲဆန္ဒပေးရေးအ တွက်မည်သို့စီစဉ်ထားပါသလဲ။ 外出赶不回来的人投票问题是 如何安排的呢? ③ 不可收拾, 无法挽回: ~ မှဆိုယင်ဆုံး မလို့ရမှာမဟုတ်ဘူး: 到了不可救药的地步, 也无法管教了。

ခရီးဝေး I ကါ <kh-yi: wei> 路途遥远, လာချင်ယင်အနီးလေး ပါမလာချင်ယင် ~ ။ (成) 想来路就近, 不想来路也就远 了。 II နှ၊ <kh-yi: wei> 漫长的旅途, 远门: ဒီအသက်အ ရွယ်ထိ ~ တခါမှမသွားဖူးဘူး။ 到了这年纪还没出过一次 远门呢!

ခရီးသည် နှ၊ <kh-yi: dhe> 旅客, 旅行者: ~ လုပ်ငန်း 旅游 事业

ခရီးသွား I နှ၊ <kh-yi: dhwa> 旅客 II ကါ <kh-yi: thwa> 旅行, 外出, 出门: ~ ဖေ၍ 同路人, 旅伴 / ~ အဖွဲ့ 旅行团 / ~ ချက်လက်မှတ် 旅行支票

ခရီးသွားဟန်လွဲ ကဝါ <kh-yi: dhwa: han hlwe> 顺便地, ဒီပစ္စည်းကိုရှုန်ဟိမြို့က ~ ဝယ်လာတာပါ။ 这东西是从上海顺 路买来的。

ခရီးအတာ နှ၊ <kh-yi: a-ta> 旅程, 路程

ခရီးအခွန် နှ၊ <kh-yi: a-dun> 旅途, 路程